

# Indorama Ventures အများပိုင် ကုမ္ပဏီ လီမိတက်

## ကုန်သွယ်ဖက်များနှင့် ငွေချေးသူများ မူဝါဒ

(၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော  
ဒါရိုက်တာများဘုတ်အဖွဲ့ အစည်းအဝေး အမှတ် ၂/၂၀၁၃ အတည်ပြုချက်အရ)

မှတ်ချက်

ဤမူဝါဒတွင် ပါဝင်သော အကြောင်းအရာများသည် ပြည်နယ်အတွင်း တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းမှုများရှိပါက အဆိုပါတည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများသာ အတည်ဖြစ်သည်။

## ကုန်သွယ်ဖက်များနှင့် ငွေချေးသူများ မူဝါဒ

Indorama Ventures သည် ကျင့်ဝတ်ကောင်းများဖြင့် အလုပ်လုပ်သော ကုန်သွယ်ဖက်များနှင့် ငွေချေးသူများမှ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု အရင်းအမြစ်ရယူရန် ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ တန်ဖိုးနှင့် ရည်မှန်းချက်များကို မျှဝေတန်ဖိုးထားသော အဖွဲ့အစည်းများနှင့် အလုပ်လုပ်နိုင်ရန် မျှော်မှန်းပါသည်။

### စည်းမျဉ်းစည်းကမ်းနှင့် အလေ့အကျင့်

Indorama Ventures တွင်ကျွန်ုပ်တို့သည် ကျင့်ဝတ်နှင့်ညီသော စည်းမျဉ်းစည်းကမ်းနှင့် ကောင်းမွန်သော ဝန်ဆောင်မှုတို့ကို ပြင်းပြင်းပြပြယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အရေးကြီးသော ကုန်သွယ်ဖက်များနှင့် ငွေချေးသူများကို ကျင့်ဝတ်နှင့် အညီသတ်မှတ်ထားသော စီးပွားရေးလိုအပ်ချက်များနှင့် ကိုက်ညီရန်လိုလားပါသည်။ ထိုလိုအပ်ချက်များတွင် အလုပ်ရာထူးနေရာကို ဝန်ထမ်းမှ လွတ်လပ်စွာ ရွေးချယ်ခြင်း၊ လုပ်ငန်းခွင် အနေအထားများသည် လုံခြုံပြီး သန့်ရှင်းသပ်ရပ်ခြင်း၊ ကလေးလုပ်သား အသုံးမပြုခြင်း၊ ပြိုင်ဘက်များနှင့် ယှဉ်လျှင် လုပ်ခသည် မျှတသင့်တော်ခြင်း၊ အခြေခံလစာကို ကျော်လွန်ပေးအပ်ခြင်း၊ အလုပ်ချိန်လွန်စွာ များပြားမှုမရှိခြင်းနှင့် ပြည်နယ်အတွင်း ချမှတ်ထားသော လမ်းညွှန်ချက်များကို လိုက်နာခြင်းတို့ပါဝင်ပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အရေးကြီးသော ကုန်သွယ်ဖက်များနှင့် ငွေချေးသူများအနေဖြင့် ပြင်းထန်သော၊ ရက်စက်သော၊ နိမ့်ချသော ဆက်ဆံမှု သို့မဟုတ် အလေ့အကျင့်ကို တားမြစ်ရန်၊ စည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်အဖြစ် လုပ်ခလစာ ဖြတ်တောက်ခြင်းကို ခွင့်မပြုရန်၊ လုပ်ငန်းခွင်တွင် ခွဲခြားဆက်ဆံမှု မရှိစေရန် သေချာဆောင်ရွက်ထားမည်ဟု မျှော်လင့်ပါသည်။

Indorama Ventures တွင် အကျင့်ပျက်ခြစားခြင်းကို ဆန့်ကျင်သော ရှင်းလင်းသည့်မူဝါဒ ဖော်ဆောင်ထားသည်နှင့်အညီ ကျွန်ုပ်တို့၏ အရေးကြီးသော ကုန်သွယ်ဖက်များနှင့် ငွေချေးသူများသည်လည်း လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ ခြိမ်းခြောက် ငွေညှစ်မှု၊ အနိုင်ကျင့်မှုတို့ မပြုလုပ် မပက်သက်ရန် လိုအပ်ပါသည်။

ကျွန်ုပ်တို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ရှင်းလင်းပြတ်သားသော မူဝါဒလည်း ရှိသည်နှင့်အညီ ကျွန်ုပ်တို့၏ ကုန်သွယ်ဖက်များနှင့် ငွေချေးသူများလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ အရေးကြီးသော ကုန်သွယ်ဖက်များနှင့် ငွေချေးသူများအနေဖြင့် စီးပွားရေးလှုပ်ရှားမှုများအားလုံးတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်မှုများကို ထည့်သွင်းစဉ်းစားပေးသည်ကို လိုလားပါသည်။

**တာဝန်နှင့် ဝတ္တရားများ**

ဤမူဝါဒကို အကောင်အထည်ဖော်ရန် အဖွဲ့အစည်း၏ စီအီးအိုတွင် အလုံးစုံတာဝန်ရှိပါသည်။

အဖွဲ့အစည်း၏ စီးပွားရေးခေါင်းဆောင်များသည် သက်ဆိုင်ရာ ဈေးကွက်နယ်ပယ်များတွင် ဤမူဝါဒအား အကောင်အထည်ဖော်ရန်နှင့် ဤမူဝါဒနှင့် ပတ်သက်ပြီး စွမ်းဆောင်မှုများကို စောင့်ကြည့် အစီရင်ခံရန် တာဝန်ရှိပါသည်။

**ကျင့်ဝတ်နှင့်အညီ ဝယ်ယူခြင်းနှင့် ချေးငွေ မူဝါဒ**

Indorama Ventures ၏စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုများတွင် လုပ်ငန်းလိုအပ်ချက်အရ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ အမျိုးအစားစုံလင်စွာ ဝယ်ယူရသည့်အတွက် အရေးကြီးသော ကုန်သွယ်ဖက်များနှင့် ငွေချေးသူများကို ကျွန်ုပ်တို့၏ ပင်မဝန်ဆောင်မှုများ ဖြန့်ဖြူးရေးအတွက် အားထားရပြီး အကျိုးဆက်အဖြစ် ကျွန်ုပ်တို့ စီးပွားရေးလုပ်ငန်း၏ အောင်မြင်မှုအတွက် ကျွန်ုပ်တို့၏ ကုန်သွယ်ဖက်များနှင့် ငွေချေးသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်ရေးသည် မရှိမဖြစ် အရေးပါပါသည်။ ထို့အတွက် ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းအဆင့်အတန်းများ အပြည့်အဝပေါင်းစည်းရန် ဝယ်ယူခြင်းနှင့် ချေးငွေ မူဝါဒသည် တစ်စိတ်တစ်ဒေသဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းတင်ပြအပ်ပါသည်။

ကနဦးအနေဖြင့် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်သည် ကျွန်ုပ်တို့၏ ကုန်သွယ်ဖက်များနှင့် ငွေချေးသူများနှင့် အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုနှင့် နားလည်မှုတို့ကို အခြေခံ၍ ခိုင်မာသော ပတ်သက်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် ဖြစ်ကြောင်း ကျေနပ်စွာ တင်ပြအပ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ကုန်သွယ်ဖက်များနှင့် ငွေချေးသူများသည် ကျွန်ုပ်တို့ထားရှိသော စီးပွားရေး ကျင့်ဝတ်စည်းမျဉ်းများနှင့် ညီညွတ်သော ကျင့်ဝတ်ကောင်းများကို လိုက်နာရန်နှင့် ၎င်းတို့ လုပ်ငန်းများ လုပ်ဆောင်သော နေရာများရှိ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ် ဖြန့်ချိပေးနိုင်ရန် သေချာအောင်ဆောင်ရွက်သည်ကို လိုလားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ၎င်းတို့အနေဖြင့် လက်ခံနိုင်သော လုံခြုံရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ၊ ထုတ်ကုန်အရည်အသွေး၊ အလုပ်သမား၊ လူ့အခွင့်အရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ ကျင့်ဝတ်စည်းမျဉ်းများကို ကျွန်ုပ်တို့၏ မူဝါဒများနှင့် တပြေးညီ ခံယူအကောင်အထည်ဖော်နိုင်ရန်နှင့် ကျွန်ုပ်တို့အား တင်ပို့သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ထိုပြဿနာများကို လုံလောက်စွာထိန်းသိမ်းဖြေရှင်းထားခြင်းကို သေချာဆောင်ရွက်ပေးရန် တောင်းဆိုပါသည်။

ကျွန်ုပ်တို့သည် ဈေးကွက်တွင် ပြိုင်ဆိုင်နိုင်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ရရှိရန်နှင့် ထိန်းသိမ်းထားနိုင်ရန် သန္နိဋ္ဌာန်ချထားပြီး တစ်ပြိုင်နက်တည်းတွင် ၎င်းထုတ်ကုန်တို့သည် လူ့အခွင့်အရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင် တို့ကို ဖောက်ဖျက်ပျက်စီးစေသည့် ရင်းမြစ်များမှ မဖြစ်စေရန် သေချာဂရုပြု ကုန်သွယ်ဖက်များနှင့် ငွေချေးသူများ မူဝါဒ

ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့၏ ကုန်သွယ်ဖက်များနှင့် ငွေချေးသူများကိုလည်း အလားတူ ဆောင်ရွက်စေလိုပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကုန်သွယ်ဖက်များနှင့် ငွေချေးသူများကို ကျွန်ုပ်တို့၏ ပက်သက်မှုကို အစဉ် တိုးတက်စေရန် ရည်ရွယ်ပြီး ကျွန်ုပ်တို့အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားတက်စေမည့် နယ်ပယ်များကို တိုးတက်မှုများဖြစ်စေမည့် ဘုံနယ်ပယ်များရှာဖွေရန် မျှော်လင့်ပါသည်။

အထက်ပါ ပူးပေါင်းဆောင်ရွက်မှုများအတွက် ပြန်လည်ပေးဆပ်သည့်အနေဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကုန်သွယ်ဖက်များနှင့် ငွေချေးသူများနှင့် နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိပြီး အဓိပ္ပါယ်ရှိသော ရေရှည် တည်တံ့သည့် ဆက်ဆံရေး ဖော်ဆောင်ရန်၊ ထုတ်ကုန်အရည်အသွေး တိုးမြှင့်ရန်၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရန်၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ ရေရှည်တည်တံ့ရေး တို့ကို နှစ်ဦးနှစ်ဖက် အကျိုးမျှော်ကိုး၍ အတူတကွ လက်တွဲလုပ်ဆောင်သွားလိုပါသည်။ ကျွန်ုပ်တို့၏ ကုန်သွယ်ဖက်များနှင့် ငွေချေးသူများအပေါ် မျှတပြီးတရားသော ဆက်ဆံမှုဖြင့် ဆက်ဆံရန် သန့်ဋ္ဌာန်ချထားပြီး ကျွန်ုပ်တို့၏ ကုန်သွယ်ဖက်များနှင့် ငွေချေးသူများကလည်း ထိုနည်းတူ သန့်ဋ္ဌာန်ထားမည်ဟု မျှော်လင့်ပါသည်။